

မြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အိုးရ^၁
ဝည်ရေးဝန်ကြီးဌာန

ဘတေသနတွဲများ


သတွဲမတန်း

GRADE 8

အခြေခံပညာသင်ရှိုးညွှန်းတမ်း၊ သင်ရှိုးမာတိကာနှင့်
ကျောင်းသုံးစာအုပ်ကော်မတီ

၂၀၁၅-၂၀၁၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ^၁
ဝညာရေးဝန်ကြီးဌာန



ဘတကဝတ္ထဲများ
သတ္တမတန်း
GRADE 8

အခြေခံပညာသင်ရှိုးညွှန်းတမ်း၊ သင်ရှိုးမာတိကာနှင့်
ကျောင်းသုံးစာအုပ်ကော်မတီ
၂၀၁၅-၂၀၁၆

၂၀၁၄ ခုနှစ်၊ စတ်တင်ဘာလ၊ ၂၅၊ ၁၂၀၀၀၀
၂၀၁၅-၂၀၁၆ ပညာသင်နှစ်

အခြေခံပညာ သင်ရှိးညွှန်းတမ်း၊ သင်ရှိးမာတိကာနှင့်
ကျောင်းသုံးစာအုပ်ကော်မတီ၏ မူဝါဒဖြစ်သည်။

မြန်မာနိုင်ငံပညာရေးကို အဆင့်အတန်းမြင့်မားစေရန် ပညာရေး အစီအစဉ်သစ်ဖြင့် ကြိုးပစ်းဆင်ရွက်လျက်ရှိပါသည်။

ထိုအစီအစဉ်သစ်အရ အခြေခံပညာရေးကဏ္ဍတွင် မြန်မာစာအခြေခံ ခိုင်ခုံတောင့်တင်း၍ ကျမ်းကျင်စွာတတ်မြောက်စေရန် မြန်မာစာသင်ရှိးကို ပြန်လည်ရေးဆွဲပါသည်။

အဆိုပါသင်ရှိးအရ အခြေခံပညာအလယ်တန်းအဆင့် မြန်မာစာ သင်ကြားခြင်း၏ရည်မှန်းချက်ကို အောက်ပါအတိုင်းချမှတ်သင်ကြားမည် ဖြစ်ပါသည်။

၁။ စာဖတ်၍ နားလည်စေရန်နှင့် နားလည်သည်ကို ရှင်းလင်းပြောပြ နိုင်စေရန်။

၂။ ဝါဟာရကြွယ်ဝစေရန်။ စကားအသုံးနှင့်များနားလည်စေရန် နှင့်မှန်ကန်စွာသုံးတတ်စေရန်။

၃။ ဝါကျသဘောကို ဗားလည်စေရန်နှင့်ဝါကျဖွံ့ဗုံမှန်ကန်စေရန်။

၄။ သဒ္ဓါစည်းကမ်းနှင့်အညီ ပြောပြုရှင်းလင်းစွာရေးတတ်စေရန်။

၅။ စကားပြောနှင့် ကဗျာများကို လေ့လာတတ်စေရန်။

အထက်ပါရည်မှန်းချက်နှင့်အညီ အခြေခံပညာအလယ်တန်းအဆင့် သတ္တမတန်းတွင်သင်ကြားနိုင်ရန် အတက်ဝါတွေ့များကို ရွေးချယ်ပြုစုံပါသည်။

အတက် ဝါတွေ့များသည် မြန်မာယဉ်ကျေးမူ အဆောက်အအုံ၏ အုတ်မြစ်ဖြစ်သည်။ ထိုဝါတွေ့များသည် မြန်မာလူထုနှင့် ရင်းနှီးကျမ်းဝင် ပြီးဖြစ်ရာ ပိမိတို့၏ အသွေးအသားသဖွယ်၊ နှလုံးသည်းပွဲတ် သဖွယ်ပင် ဖြစ်သည်ဟုဆိုနိုင်ပေသည်။

ရပ်တိုင်းရွာတိုင်း အိမ်တိုင်းကျောင်းတိုင်းတွင် ကြီးသူကဗောက်သူကို လည်းကောင်း၊ အဘိုးအဘွားက မြေးမြစ်ကိုလည်းကောင်း၊ မိဘကသားသမီးကိုလည်းကောင်း၊ ဆရာကတပည့်သားမြေးကိုလည်းကောင်း ထိုဇာတက်ဝါတွေ့များကိုလက်ဆင့်ကမ်းပြောပြခဲ့ကြသည်။ ပြောသူကလည်း လေးလေးမြတ်မြတ်ပြော၍ နာသူကလည်း နှစ်နှစ်ခြိက်ခြိက်နာကြားခဲ့ကြသည်။ ဤသို့ဖြင့် ထိုဇာတက်ဝါတွေ့များသည် မြန်မာနိုင်ငံရှိ ကလေးလူပြီးတို့၏နှလုံးအိမ်တွင် အလိမ္မာတရား၊ ယဉ်ကျေးမူ အကျင့်စာရိတ္တနှင့် ကောင်းမြတ်သော စိတ်ဓာတ်တို့ကိုပြုစုံသော ပေါ်ပေါ်လေပြီး

ယခုသတ္တမတန်းအတွက် ရွေးချယ်လိုက်သော အတက်ဝါတွေ့များသည် အမျိုးသာပညာဝန် ဦးစီးကျေးမှုရှင်သော ငါးရုံငါးဆယ် ကောက်နှစ်ပုံးချက်များ မှ သင့်နိုးရာဝါတွေ့များကို ကောက်နှစ်ရွေးချယ်ထားခြင်းဖြစ်သည်။

ဤဇာတက်ဝါတွေ့များကိုပြုစုံသော ဦးစီးကျေးမှုမှန်စ် ၁၂၂၂ ခ. (ခရစ်နှစ် ၁၈၉၀) တွင် ဟသာက

ခရိုင် နိဗ္ဗာန်စွာ၍ ဖွားမြင်သည်။ ငယ်စဉ်က နိဗ္ဗာန်စွာ ဦးသာသနကျောင်းတွင် ပညာဆည်းပူးခဲ့ပြီး အသက် ၂၇ နှစ်အာရုံး တွင် ပုသိမ်မြို့တိုင်တစ်ရာကျောင်းမှ ဘင်္ဂလိပ် - မြန်မာ ဆယ်တန်းအောင်ခဲ့သည်။ ထို့နောက် ယုဒသနကောလိပ်၌ ပညာဆက်လက်သင်ယူခဲ့သည်။

၁၉၂၀ ပြည့် ကျောင်းသားသပိတ်ကြီးတွင် ဦးဖိုးကျားသည် ထင်ရှားသောခေါင်းဆောင်တစ်ဦး ဖြစ်သည်။ ထိုသပိတ်ကြောင့် အမျိုးသားကျောင်းများ ပေါ်ပေါက်လာသောအခါ အမျိုးသားပညာဝန်းအဖြစ် ထက်သန်စွာ ဆောင်ရွက်ခဲ့သည်။ ဦးဖိုးကျားသည် ကျောင်းသားကြီးဘဝကပင် စာပေရေးသားမှုအစပြု ခဲ့သည်။ မျိုးချိုစိတ်အရင်းခဲ့ပြင့် ခေတ်ပြင် ဆောင်းပါများကို ရေးသားခဲ့ရာ မြန်မာစာပေလောက်၌ အမျိုးသားပညာဝန်း ဦးဖိုးကျားဟူသော အမည်သည်ထင်ရှားခဲ့သည်။


ခေတ်မီမြန်မာရာဇ် အကျဉ်းချုပ်၊ ငါးရှားဦးဆယ်ကောက်နှင့် ချက်များ၊ ပေါရာဏာဘာဘာနှင့် ပုသိမ်ရာဇ်၊ ဦးထွန်းရှိန်အထွေးပွဲ၊ ဦးပုညအထွေးပွဲ (ရေသည်ပြုလတ်နိဒါန်း) တို့ကို ရေးသားပြုစုံခဲ့သည်။ ရေသည်ပြုလတ်နှင့် ဝိယယ်ပြုလတ်တို့ကို ကည်းဖြတ်ခဲ့သည်။ အမျိုးသားကျောင်းကိစ္စများနှင့် ပတ်သက်ပြီး အရပ်ရပ်အနယ်နယ်သို့ ရောက်ရှိတွေကြုံသိမြင်ခဲ့ရသည်တို့ကိုအခြေခံကြုံတွေဝါယာများ၊ ကိုလည်း ရေးသားခဲ့သည်။ ဦးဖိုးကျားသည် စုတိယက္မားစစ်အတွင်း စစ်ပြေးရင်း မြန်မာနှစ် ၁၃၀၃ ခု (ခရစ်နှစ် ၁၉၄၂) တွင် ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့၌ ကွယ်လွန်သည်။

ဦးဖိုးကျားမှာ ခေတ်စကားပြေ ရွှေဆောင်တစ်ဦးဖြစ်သည်။ လွယ်ကူရှင်းလင်းသော စကားပြေကို ရေးလေ့ရှိသည်။ ဦးဖိုးကျားသည် ဤအတက္က ဝါယာများကို ပြုစုံရာတွင် ရှေးကဆရာတော်ကြီးများ၏ ပါဋ္ဌာ မှ မြန်မာသို့ ဘာသာပြန်ဆိုချက် အမျိုးမျိုးကိုအမှုပြုပြီး ကျောင်းသားလူငယ်များအတွက် ရည်ရွားကာ အကျဉ်းချုပ်၍ လွယ်ကူရှင်းလင်းအောင် ပြန်လည်ရေးသားသည့် အတက္ကဝါယာ ၅၅၀ အနက်မှ ၂၅၀ ကို ရွှေးနှင့်လျက် “ငါးရှားဦးဆယ်ကောက်နှင့် ချက်များ” ဟူ၍ အမည်ပေးကာ စာအုပ်ထုတ်ဝေခဲ့သည်။ ရှင်းတို့မှုတစ်ဖန် ယခုခေတ် ကျောင်းသားလူငယ်တို့နှင့် သင့်လျော်မည့် ဝါယာ ၁၅ ပုဒ်ကို သတ္တမတန်းတွင် သင်ကြားရန် ရွှေးချယ်ပြုစုံထားခြင်းဖြစ်သည်။

ဤဝါယာများတွင် ခေါင်းဆောင်ကောင်းပါသသော အပြုအမှာ အများအကျိုးအတွက် အနစ်နာခံ တတ်သောစိတ်ဓာတ်၊ အခက်အခဲနှင့် တွေ့ကြုံလျှင် စွဲလှုံးလမလျှော့ဘဲ မကြောက်ပစ္စာရွိစွာ ဖြေရှင်းတတ် သော စွမ်းရည်သတ္တာ၊ သူတော်ကောင်းနှင့် ပေါင်းသင်းရသောအကျိုး၊ ဆရာမိဘတို့၏ကျေးဇူးကို သိတတ်မှု၊ ညီအစ်ကိုအချင်းချင်း ရှင်းပင်းချစ်ခင်မှု၊ မိတ်ဆွေကောင်းတို့၏အကျိုး၊ မိမိကိုယ်ကိုအထပ်ကြီးခြင်း၏အပြစ် စသောသင်ခန်းစာများ၊ အမြောက်အမြားပါဝင်သည်။ ကျောင်းသားလူငယ်တို့၏ စိတ်ဓာတ်နှင့် အကျင့် စာရွှေ့တို့ ပုံသွင်းပေးရာ၌ ဤဝါယာများသည် ထိရောက်ထက်မှုက်နေသာ လက်နက်ကောင်းများပင် ဖြစ်ပေ သည်။


အရေးအသားဘက်က ကြည့်လျင်လည်း စံနမူနာယူဖွံ့ဖြိုးပင်ဖြစ်သည်။ မြန်မာစကားပြီ
သန့်သန့်ဖြင့် လွယ်ကူရှင်းလင်းစွာ စီရင်ရေးသားထားသည်ဖြစ်၍ ကျောင်းသားကျောင်းသူတို့၏
အရေးအသား တို့တက်ရေးအတွက် များစွာအထောက်အကူပြုနိုင်ပေသည်။

ဤသို့အကြောင်းအရာနှင့် အရေးအသားနှစ်ဖက်စလုံး ကောင်းမွန်သည့် အတက်ထဲများကို
သတ္တမတန်းအတွက် ရွေးချယ်ပြောန်းလိုက်ပါသည်။ ကျောင်းသူကျောင်းသားတို့သည် ဤကဲ့သို့သော
စာကောင်းပေမွန်များကို ဖတ်ရှုလေ့လာ၍ စာသိအလိမ္မာ တိုးအောင် အားထုတ်ကြရာသည်။ ဆရာ
ဆရာမ တို့သည်လည်း တပည့်တို့ အလိမ္မာတိုးအောင် နည်းအမျိုးမျိုးဖြင့် တိုးထွင်းသင်ကြားကြရာသည်။



မာတိကာ

အကြောင်းအရှုံ	စာမျက်နှာ
၁။ နိဂုံးခုခြားမှုများ	၁
၂။ အာဇာနည်မြင်း	၄
၃။ နွားလိမ္မာ	၆
၄။ ပန္တဝါဒမာဏ်များ	၈
၅။ ပညာရှိသော ပါက်တူးသမား	၁၁
၆။ ဘီမသေန	၁၃
၇။ ကျေးဇူးသိတတ်သော ခြော့သိမ်း	၁၅
၈။ နှမ်းခိုး၍ စားသောမာဏ်များ	၁၃
၉။ ကုန်းတိုက်သောမြေခွေး	၁၉
၁၀။ သံဝရမာဏ်များ	၂၀
၁၁။ ကေဒါရကျေးမာဏ်	၂၂
၁၂။ မိတ်ဆွဲသုံးညီးနှင့် ဝန်လိုက်	၂၄
၁၃။ ဟသာကိုးသောင်းနှင့် ပင့်ကူ	၂၆



နိဂုံးခြာစ သမင်မင်း

(နိဂုံးခြာစဓတ်)

လွန်လေပြီးသောအခါ ဗာရာဏသီမင်းတစ်ပါးသည် သမင်လိုက်ခြင်း၊ အမဲနှင့်ကင်း၍ ထမင်းမတော်ခြင်း အလေ့ရှုံးလျက် နေ့တိုင်းနေ့တိုင်း လူတို့အလုပ်ကိုဖျက်၍ ထိလူတို့နှင့် သမင်လိုက်သွားလေ့ရှုံး၏။

ထိုအခါလူတို့စည်းဝေး၍ ထိုမင်းသမင်လိုက်ခြင်းဖြင့် ငါတို့ လုပ်ခင်းဆောင်တာပျက်ကုန်၏။ သို့ကြောင့် သားသမင်များစွာတို့ကို မင်းဥယျာဉ် သွင်းပေး၍ ထားကုန်အဲ ဟုညီည့်ကြလျက် တောသမင်ပေါင်းများစွာတို့ကို စုရွေ့မောင်းနှင့် ဥယျာဉ်တွင်းသို့ သွင်းပြီးလျှင် မင်းအားကြားလျှောက်ခဲ့ကြလေ၏။

ပါပြီးသောသမင်တို့မှာ တစ်ထောင်မျှ အရေအတွက်ရှုံး၍ ငါးရာလျှင် သမင်မျှေးတစ်ကောင်ကျ နိဂုံးခြာစ သမင်မင်းနှင့် သာခသမင်မင်းဟူ၍ သမင်မင်းနှစ်ကောင်ပါ၏။

မင်းကြီးလာရောက်ရှုံးသော် ထိုအလွန်တင့်တယ်သော ရွှေသမင်နှစ်ကောင်ကို ဘေးမဲ့ပေးတော်မူပြီးလျှင် ထိုနေ့မှစ၍ တစ်နေ့လျှင် တစ်ကောင်ကျ မိမိကိုယ်တိုင်သော်လည်းကောင်း၊ စားတော်ချက်သော်လည်းကောင်း လာရောက်ပစ်ခတ်ယူဆောင်သွားလေ့ရှုံး၏။

ထိုသို့လာရောက် ပစ်ခတ်သောအခါ သမင်ပေါင်းတို့သည် ကြောက်လန်သဖြင့် တိုးတွေ့ပြီးလွှား ကြော်လန်ရကား ထိုခိုက်ပင်ပန်းခြင်း၊ ကျိုးပဲ့ခြင်း၊ တစ်ခါတစ်ရုံသေခြင်းတို့ဖြစ်ကုန်၏။

သမင်အပေါင်းတို့သည် ထိုအကြောင်းကိုနိဂုံးခြာစသမင်မင်းအား ကြားကုန်သော် နိဂုံးခြာစသမင်မင်းသည် သာခသမင်မင်းနှင့် တိုင်ပင်၍ ငါးတို့သမင်နှစ်စုံမှ တစ်လှုညွှေ့စီ တစ်နေ့တစ်ကောင်ကျ စဉ်းတီတုံး၌ လည်းကုံး၌ ပေးစေ၏။

တစ်နေ့သော် သာခသမင်မင်း၏အစုံမှ သန္တာနှင့် သမင်မတစ်ကောင်၏ အလှည့်သို့ကျလာလျှော့ ထိုသမင်မသည် သာခသမင်မင်းသို့ကပ်၍ “အရှင်၊ အကျွန်းပို့ ကိုယ်ဝန်ရှိ၏။ ယနေ့အကျွန်းပို့အလှည့်ကို လွန်ပါစော်း။ သားဖွားပြီးမှ အကျွန်းပို့အလှည့်ကို ရောက်ပါစေလော့” ဟုဆို၏။

သာခသမင်မင်းလည်း “သင့်အလှည့်ကို တစ်ပါးသော သမင်သို့ ရောက်စေခြင်းငှာ မတတ်ကောင်း။ သင်သာသွားလော့” ဟုဆိုလေ၏။

သမင်မလည်း နိဂုံးခြာစသမင်မင်းသို့ကပ်၍ ယခင်နည်းအတိုင်း တောင်းပန်သော် “ကောင်းပြီ၊ သင့်အလှည့်ကိုလွန်စော်း” ဟုဆို၍ မိမိကိုယ်တိုင် စဉ်းတီတုံးတွင် သွားအိပ်လေ၏။

ဤအကြောင်းကို စားတော်ချက်က တင်လျှောက်၍ မင်းကြီးကြားသော လာရောက်ပြီးလျှင်-

“မြတ်သောသမင်မင်း၊ အသင့်အား ဘေးမဲ့ပေးပြီးမဟုတ်လော့။ အဘယ်ကြာ့နှင့် စဉ်းတီတုံး၌ အိပ်သနည်း”။

“မြတ်သောမင်းကြီး၊ ကိုယ်ဝန်ရှိသော သမင်မတစ်ဦးသည် အလူညွှေကျရာ ကိုယ်ဝန်ကို စောင့်လိုသည် ဖြစ်၍ အလူညွှေရန် အကျွန်ုပ်ထံ၌ တောင်းပန်လာ၏။ တစ်ဦး၏ဆင်းရဲကိုတစ်ဦး၌ ကျောက်ရန်မတတ် ကောင်း။ သို့ကြောင့် ထိသားအမိအတွက် အကျွန်ုပ်အလက်ကို ပေးတော့ဖူး။ တစ်စုံတစ်ရာနှောင့်နေးခြင်းမရှိပါ လင့်။ အကျွန်ုပ်ကိုပင်ယူပါလေး”။

“သမင်မင်း၊ အသင်ကဲ့သို့ခဲ့၏ မေတ္တာ၊ ကရာဏာနှင့် ပြည့်စုံသော သူကိုလူတို့၏ပင်မတွေ့မမြင်ဖူးပါ။ အလွန်ကြည်ညိုပါသည်။ သို့ကြောင့် အသင်သမင်မင်းအားလည်းကောင်း၊ သမင်မအားလည်းကောင်း ဘေးမဲ့ ပေးပါ၏။”

“အရှင်မင်းကြီး၊ သမင်နှစ်ကောင်အား ဘေးမဲ့ပေးအပ်ပြီ။ ကျွန်ုပ်သော သမင်တို့အတွက်ကား အသို့ပြုရအုံနည်း”။

“ဘေးမဲ့ပေးပါ၏”။

“ဥယျာဉ်သမင်တို့ကား ဘေးမဲ့ရအပ်ပြီ။ ကြိုင်းသောသမင်တို့ကား အသို့ပြုရအုံနည်း”။

“အလုံးစုံသော သမင်တို့အားလည်း ဘေးမဲ့ပေး၏”။

“သမင်တို့ကား ဘေးမဲ့ရအပ်ပြီ။ ကြိုင်းသော အခြေလေးချောင်း ရှိသော သတ္တဝါတို့အား အသို့ပြုရအုံနည်း”။

“ရင်းတို့အားလည်း ဘေးမဲ့ပေးပါ၏”။

“အခြေလေးချောင်းသတ္တဝါတို့ကား ဘေးမဲ့ရအပ်ပြီ။ ငှက်အပေါင်းတို့ကား အသို့ပြုရအုံနည်း”။

“ရင်းတို့အားလည်း ဘေးမဲ့ပေးပါ၏”။

“ငါး၊ လိပ်စသော ရေသတ္တဝါတို့ကား အသို့ပြုရအုံနည်း”။

“ရင်းတို့အားလည်း ဘေးမဲ့ပေးပါ၏”။

ဤသို့လျှင် နိုင်းကြောစ သမင်မင်းကိုမြှုပ်၍ အလုံးစုံသော သတ္တဝါတို့ ဘေးမဲ့ရပြီးသော သမင်မင်းသည် မင်းကြီးအား သီလကိုဆောက်တည်လေ့၊ တရားကိုစောင့်ပါလေ့ဟု အဆုံးအမပေးပြီးနောက် သမင်အပေါင်း ခြုံရလျက် တောသို့ထွက်ခဲ့လေ၏။

သမင်မလည်းမကြာမိပင် အလွန်လှပတင့်တယ်သော သမင်ငယ်ကိုဖွား၏။ ထိုသမင်ငယ်သည် မြှေးခြင် လျက် သာခသမင်မင်းထံသို့ သွားလတ်သည်ကိုမြင်၍ အမိသည် “ချစ်သား၊ အစီးအပွားကို လိုသောသူသည် နိုင်းကြောစသမင်အားသာလျှင် မြှုပ်ရာ၏။ သာခသမင်ကိုမြှုပ်ရာ။ သာခသမင်ထံ၌ အသက်ရှင်ရခြင်းထက် နိုင်းကြောစသမင်မင်းထံ၌ သေရခြင်းသည် သာ၍မြတ်၏” ဟု ဆုံးမပေါ၏။

ထိုနောက် ဘေးမဲ့ရကုန်သောသမင်တို့သည် လူတို့၏ ကောက်တို့ကိုစားကုန်၏။ လူတို့လည်း မပစ် ခတ်ဝံ၍ မင်းအားကြားလျောက်၏။ မင်းလည်း “ငါသည် နိုင်းကြောစ သမင်မင်းကို ကြည်ညို၍ ဘေးမဲ့ပေးအပ် ကုန်ပြီ။ ငါစကားကို ငါမဖျက်လို့” ဟုမိန့်တော်မှု၏။

နိဂုံးခြားသမင်မင်းလည်း ထိုအကြောင်းကို ကြေားသော် သမင်တို့အား ကောက်ကိုမစားရန် တားမြစ်ဆုံးမရ၍ လူတို့သည်မိမိတို့ ကောက်လယ် ပတ်ဝန်းကျင်၌ သစ်ချက်တို့ဖြင့် အမှတ်အသားချထားလေ့ဟု အကြောင်းကြား၏။

ထိုသစ်ချက်အမှတ်အသားကလွန်၍ သမင်တို့မသွားကြလေကုန် ဟူ၏တည်း။

ဓက်ဆစ်အဖွင့်

၁။	လုပ်ခင်းဆောင်တာ	= လုပ်ကိုင်ဆောင်ရွက်ဖွယ်တာဝန်။
၂။	သေးမွဲပေး	= ဘေးအန္တရာယ်မပြုဘဲ ချမ်းသာခွင့် ပေးသည်။
၃။	စားတော်ချက်	= ရှင်ဘူရင်၊ မိဖုရားတို့၏ စားတော်ကို ချက်ပြုတ်ရသောသူ။
၄။	စဉ်းတီတုံး	= တစ်စုံတစ်ခုကို စားဖြင့်ခုတ်စဉ်းရာတွင် အသုံးပြုသော အောက်ခံ သစ်တုံး။
၅။	သန္တာ	= ကိုယ်ဝန်။
၆။	ခန္တာ	= သည်းခံခြင်း။
၇။	အလုံးစုံ	= အားလုံး။
၈။	မြို့ဝဲ	= ပေါင်းဖော်။
၉။	ကောက်	= စပါး။

အာဇာနည်မြင်း
(ကျော်မြတ်သီးနှံစာတိ)

လွန်လေပြီးသောအခါ ဟရာဏသီမင်းတစ်ပါး၌ အာဇာနည်မြင်း တစ်ကောင်ရှု၏။ ထိုမြင်းအား အလွန်မွန်မြတ်သော အစားအစာ နေရာတိုင်ခင်းတို့ဖြင့် ချီးမြောက်၍ ထား၏။

တစ်ရုံခါသော် ခုနှစ်ပြည်ထောင်သော မင်းတို့သည် ဟရာဏသီပြည်ကိုဝန်းရုံ၍ တိုင်းပြည်ကိုလည်း ပေးမည်လော့၊ စစ်သော်လည်း ပြုမည်လောဟူလော၏။

ဟရာဏသီမင်းလည်း မူးမတ်တို့နှင့် တိုင်ပင်၍ စွမ်းသုံးသူရဲ့အား မိမိ၏အာဇာနည်မြင်းတော်ကိုပေး၍ တိုက်စော၏။

မြင်းစီးသူရဲလည်း မြင်းနှင့်တကွ မိမိကိုယ်ကိုပါ စစ်ဝတ်တန်ဆာများဆင်ယင်၍ စီးပြီးလျှင် ရန်သူတို့၏ တပ်တွင်းသို့လျှပ်စစ်ကဲ့သို့ အလွန်လျင်မြန်စွာ စီးဝင်၍ တစ်ယောက်သောမင်းကို အရှင်ဖမ်းယူခဲ့၏။

ဤနည်းဖြင့် ဝင်၍ဝင်၍ ဖမ်းဆီးရာ ခြောက်ယောက်ပြီးနောက် ခုနှစ်ယောက်မြောက်၍ မြင်းကို မြားထိလေ၏။ သွေးများစွာယုံတွေ့၍ ကြီးစွာသော ဝေဒနာသည် ဖြစ်၏။

မြင်းစီးသူရဲလည်း အာဇာနည်မြင်းအား မင်းအိမ်တံ့ခါး၌အိပ်စော၍ အနှောင်အဖွဲ့တန်ဆာများ ကို ချွော်ပြီးလျှင် အခြားသောမြင်းတစ်ကောင်ကို တန်ဆာဆင်ခြင်းငှာ အားထုတ်၏။

အာဇာနည်မြင်းလည်း လျောင်းလျက်ပင်မြင်သော် ဤမြင်းစီးသူရဲလည်း တစ်ပါးသောမြင်းကိုဖွဲ့၏။ ထိုမြင်းသည် ပိုလ်ထုကိုခဲ့ယျက်၍ ခုနှစ်ယောက်မြောက်သောမင်းကို ဖမ်းနိုင်မည်မဟုဟု။ ငါပြုအပ်သော အူမှုလည်းပျက်လတ္တံ့။ အတုမရှိသော မြင်းစီးသူရဲလည်း ပျက်စီးလတ္တံ့။ မင်းလည်းသူလက်သို့ရောက်လတ္တံ့ဟု အကြံပြုလျက် “အချင်းမြင်းစီးသူရဲ ဤအရေး၌ ငါမှုတစ်ပါး အခြားမြင်းတို့ စွမ်းနိုင်မည်မဟုဟု။” စင်စစ်သော်ကား မြားထိ၍ ဝေဒနာကြီးစွာ ဖြင့်လဲလျောင်းနေသော အာဇာနည်မြင်းသည် သာမည်မြင်းတို့ ထက်မြတ်သေး၏။ စွမ်းသေး၏။ သို့ကြောင့် ငါကိုသာဖွဲ့လေ့” ဟု ဆိုပေ၏။

မြင်းစီးသူရဲလည်း ဆိုသည့်အတိုင်း မြားမှန်ရာကို ဖွဲ့စည်းလျက် ကောင်းသောတန်ဆာတို့ဖြင့်ဖွဲ့၍ အာဇာနည်မြင်းဖြင့်ပင် တိုက်လေသော် ခုနှစ်ယောက်မြောက်မင်းကိုရလေ၏။ မင်းကြီးလည်း ဝေဒနာဖြင့် လဲနေသော အာဇာနည်မြင်းတို့ ကြည့်ရှုရန် လာရောက်သောအခါ မြင်းက “အရှင်မင်းကြီး ခုနှစ်ပြည်ထောင်သော မင်းတို့ကို မသတ်ပါလင့်။ သစ္စာရောတို့ကြုံသာ လွှွှတ်တော်မူပါ။ အကျွန်းများမှုပါ။” အကျွန်းများမှုပါ။ အရှင်မင်းကြီးလည်းတရား စောင့်ရှစ်ကော် မူလေလေ့” ဟု ဆိုပြီးနောက် ချုပ်ဝတ်အဖွဲ့ကို ချွော်လေသောခဏာ၌ သေဆုံးလေ၏။

မင်းကြီးလည်းမှာထားသည့်အတိုင်းစီမံဆောင်ရွက်လေသတည်း။

ခက်ဆစ်အဖွင့်

- ၁။ အာဘန်ည် = သင့်မသင့်ကိုခဏချင်းကောင်းစွာသိ၍ ရဲရင့်စွာဆောင်ရွက်နိုင်သူ။
သာမန်တို့ထက်လက်ရုံးရည်နှင့်လုံးရည် ထူးကဲသာလွန်၍ အများ
အကျိုးအတွက် အသက်ကို စွန့်လွှာတိနိုင်သူ။
- ၂။ မြင်းစီးသူရဲ = မြင်းစီးကွဲမြို့ကျင်သော စစ်သည်။
- ၃။ ပိုလ်ထူ = စစ်သည်အင်အားထူ။
- ၄။ အတူမရှိ = ပြိုင်ဘက်ကင်းမဲ့သည်။
- ၅။ သစ္စာရေ = သစ္စာရောက်ခဲ့လျှင် အန္တရာယ် ဖြစ်ပါစေဟူ၍တိုင်တည်ပြီး
သောက်သည့်ရေ။
- ၆။ ချင်ဝတ် = သံနှစ်းကြီး၊ သံကွင်း စသည်တို့ဖြင့်ပြုလုပ်ထားသော စစ်ဝတ်အကျိုး။

န္တားပိုမ္မာ

(နှစ်ပိုင်သာလစဉ်)

လွန်လေပြီးသောအခါ ဂန္တာရတိုင်း တံ့ထဲသို့လ်ပြည်၍နေသော ပုဂ္ဂိုးတစ်ယောက်တွင် နှစ်ဦးပိုင်သာလသည်သွားသည်ရှိ၏။ ထိန္တားကို ကောင်းသောအစာရေစာ နေရာထိုင်ခင်းပေး၍ သားကဲ့သို့ ကျွေးမွှေး ပြုစုထားပေ၏။

တစ်နေ့သော နှစ်ပိုင်သာလသည် ဤပုဂ္ဂိုးကား ငါအားကောင်းစွာ လုပ်ကျွေးမွှေးမြှုပေ၏။ ကျွေးဇူးဆပ်အုံဟု ကြော်ပုဂ္ဂိုး၊ ဤမြို့ရှိ သူငွေးတစ်ဦး ထံသွား၍ “ဝါ၏န္တားသည် မျှော်ပိုပို့အား အကြီးဆုံး တည်း။” တစ်စင်တည်းဖွဲ့အပ်သောလူည်းတစ်ရာကို တစ်ကောင်တည်းဆွဲနိုင်၏” ဟုဆို၍ “အသပြာ တစ်ထောင်ကြေး လောင်းလော့” ဟုဆို၏။

ဆိုသည့်အတိုင်း လောင်းကြေးထပ်ပြီးသော သဲကျောက်စရစ် ပြည်သော လူည်းတစ်ရာဖွဲ့၍ နှစ်ပိုင်သာလအား အမွှေးအကြိုင်လိမ်းကျုံ တန်ဆာဆင်ယင်၍ တစ်ကောင်တည်းဆွဲစေ၏။ ထိုသို့ဆွဲစေရှု့ပုဂ္ဂိုးသည် နှင်းတံ့ကို ကိုင်မြောက်၍ “ဟဲ ကောက်ကျော်သောန္တား၊ သွားလော့။ ဟဲကောက်ကျော်သောန္တား၊ ဝန်ကိုဆောင်လော့” ဟုဆို၍ မောင်းနှင်းလေ၏။

ထိုအခါ န္တားသည် မကောက်ကျော်သောငါအား ကောက်ကျော်သောန္တားဟုဆိုရာသည်လေဟု လူည်းတို့ကိုမဆွဲ၊ တင်းတင်းကြုံကြုံ ရပ်နေလေ၏။ ပုဂ္ဂိုးလည်း ငွေ့တစ်ထောင်နှုံးသည်နှင့် မအီမသာဆင်းရပ်ပန်းလျက် အိပ်ရှု့ လျောင်းနေလေ၏။

နှစ်ပိုင်သာလသည်ပုဂ္ဂိုးသို့ ချုပ်းကပ်၍ အဘယ်ကြောင့် မချမ်းမသာ အိပ်၍နေသနည်းဟု မေး၏။

“အသပြာတစ်ထောင် ရှုံးပြီးသည်ကို အဘယ်မှာချုပ်းသာနိုင်အုံနည်း”

“ပုဂ္ဂိုး၊ ငါသည် သင့်အိမ်၍ နေသည်မှာ ကြာလေပြီး ငါကြောင့် အိုးတစ်လုံး ကွဲဖူးသလော့။ နေရာမဟုတ် အခါမဟုတ်သည်၌ ကျွဲ့ကြုံးကျင်းယောက် စွန်ဖူးသလော့”

“ချစ်သား၊ တစ်စုံတစ်ရာမရှိပါပေ”

“ပုဂ္ဂိုး၊ ထိုသို့လျက် အဘယ်ကြောင့် ငါကို ကောက်ကျော် သောန္တားဟု ဆိုတိသနည်း။ ဤကားသင်၏အပြစ်တည်း၊ ငါအပြစ် မဟုတ်ချော့။ သို့ကြောင့်ယခုတစ်ဖန်သွား၍ အသပြာနှစ်ထောင်ကြေး လောင်းချော်းလော့” ဟုဆိုလေ၏။

ပုဂ္ဂိုးလည်း လောင်းကြေးထပ်ပြီးလျှင် နှစ်ပိုင်သာလ၏ ကျောက်ကုန်း၌ လက်ဖြင့်သပ်၍ “ကောင်းသောန္တား၊ ဝန်ကိုဆောင်လော့” ဟုချို့သာစွာ မောင်းနှင်းလေလျှင် နှစ်ပိုင်သာလသည် တစ်ဟုနှင့်ချင်းဖြင့်လှည်းတစ်ရာကို ပင်ပန်းခြင်း၊ မရှိဆွဲဆောင်လေ၏။

ပုဂ္ဂိုလ်းလည်း လောင်းကြေးနှစ်ထောင်ကိုရသည့်ပြင် နွားကို ဝိုင်း၍ချီးမြောက်ကြသော လာဘ်သပ်
ပကာတိုကိုလည်း ရလေသတည်း။

ခက်ဆစ်အဖွင့်

- ၁။ မွှေ့ဒိုပ် = မြင်းမို့ရှုတောင်၏ တောင်ဘက်တွင် ရှိသော မွှေ့သပြေပြုပ်
ပေါက်ရာကျွန်း။
- ၂။ တစ်စပ်တည်း = တစ်လျှောက်တည်း၊ တစ်ဆက်တည်း။
- ၃။ အသပြာ = ရွှေးခေတ်သုံး ငွေဒဂါး၊ ငွေစာ။
- ၄။ နှင့်တဲ့ = ရှုက်မောင်းရသော တုတ်ချောင်း။
- ၅။ ကောက်ကျွဲ့ = စိတ်သဘော မဖြောင့်။
- ၆။ မအီမသာ = ကြည်လင်သာယာမှူး မရှိဘဲ နှစ်းနယ်ပင်ပန်းလျက်။
- ၇။ တစ်ဟူနှစ်ချင်း = မရပ်မနား၊ မဆုတ်မဆိုင်း။
- ၈။ ကျောက်ကုန်း = ကျောကုန်း။
- ၉။ လာဘ်သပ်ပကာ = ပူဇော်ချီးမြှင့်သောအားဖြင့် ပေးကမ်းသောပစ္စည်း။

ပဋိဝန်စာတမ်း

(ပဋိဝန်စာတမ်း)

ယွန်လေပြီးသောအခါ ဗာရာကာသီပြည် ပြဟ္မာဒတ်မင်းကြီးတွင် သားတစ်ယောက်ဖွားမြင်ရာ လက္ခဏာ ဖတ် ပုဂ္ဂိုးတို့က ဘုန်းတန်းကြီး၍ လက်နက်ငါးပါးဖြင့် ထင်ရှားလတ္ထံဟဲ နိမိတ်ဖတ်လေသဖြင့် ပဋိဝန်စာတမ်းသားဟဲ အမည်မှည်ကြကုန်၏။

၁၆ နှစ်အရွယ်ရောက်၍ တက္ကသိုလ်ပြည်သို့သွားရောက် ပညာတတ်မြောက်ပြီးနောက် လက်နက်ငါးပါး စွဲ၍ ဗာရာကာသီပြည်သို့ပြန်ခဲ့ရာ လမ်းခရီးအကြား၌ စေးသောအမွှေးရှိသော ဘီလူးစောင့်သည့် တောဝသို့ ရောက်လာလေ၏။ ထိုအခါလူတို့သည် “အသင် ဤတောတွင် စောင့်သောဘီလူးသည် လာလာသမျှလူတို့ကို ဖို့မျှသားတတ်၏။ မသွားလေလင့်” ဟုတားမြစ်ကြ၏။ မင်းသားသည်ကား မကြောက် မရှုံး၊ မိမိကိုယ်ကို ကိုးစားလျက် တောအုပ်သို့ဝင်သည်သာလျှင်တည်း။

တောသို့ဝင်၍မကြောမြို့ပင် ဘီလူးနှင့်တွေ့လေ၏။ ဘီလူးသည် ထန်းပင်မျှမြင့်သောအရပ်၊ အိမ်ပမာဏရှိသော်းခေါင်း၊ သပိတ်မျှရှိသော မျက်စီ၊ ငှက်ဖျောဖူးမျှရှိသောအစွယ်၊ ဖြူသောမျက်နှာ၊ မြောက်ကျား၊ သောဝမ်း၊ ညိုသောလက်ခြေတို့ဖြင့် ကိုယ်ကိုပြု၍ “အသင်လူသား၊ အဘယ်သို့သွားမည်နည်း၊ ရပ်လော့၊ သင်ငါ်အစာဖြစ်ပြီ” ဟုဆို၏။

မင်းသားလည်း “အသင်ဘီလူး၊ ငါသည် ငါကိုယ်ကိုကိုးစား၍ သတိနှင့်လာခဲ့၏။ အသင်လည်း သတိပြု၍နေတော့၊ ယခုပင် အဆိပ်လူးသောမြားဖြင့် ပစ်သတ်အဲ” ဟုပြီးမြောက်လျက် မြားကိုလွှတ်၏။ ထိုမြားသည် ဘီလူး၏အမွှေး၌ ကပ်ပြုနေလေ၏။ တစ်ဖန်ထပ်၍လွှတ်ပြန်၏။ ဤနည်းဖြင့် မြားငါးဆယ်လွှတ်ရာ အလုံးစုံသော မြားတို့သည် အမွှေး၌သာ ကပ်ပြုနေကြလေကုန်၏။ ဘီလူးလည်းမြားတို့ကို ခါချေလျက်မင်းသားသို့ ချုပ်းကပ်လာ၏။

မင်းသားလည်း တစ်ဖန်ခြားမြောက်၍ သန်လျက်ဖြင့် ခုတ်လေ၏။ သန်လျက်လည်း ကပ်ပြု၍နေလေ၏။ ဤနည်းဖြင့် မြားတောင့်၊ ဆောက်ပုတ်တို့လည်း ကပ်ပြု၍သာနေကြကုန်၏။

ထိုအခါ မင်းသားသည် “အိုဘီလူး၊ ဤတောသို့ဝင်လာသည်မှာ လက်နက်တို့ကိုအားကိုး၍ ဝင်လာ ခဲ့သည်မဟုတ်”၊ ကိုယ်ကိုအားကိုး၍ ဝင်လာခဲ့ခြင်းဖြစ်၏။ ယခုပင်သင့်ကိုသတ်၍ ခုနှင့်မှန်ညက်ညက်ကြေစေခဲ့” ဟုကြုံးဝါးကြေးကြောလျက် လက်ယာလက်ဖြင့် ရွှေ့ပြီးစွာထိုးခတ်၏။ အမွှေးတွင်ပြုနေ၏။ နောက်လက်ပဲလက်၊ လက်ယာခြား၊ လက်ပဲခြား၊ ဦးခေါင်းတို့ဖြင့်ခတ်လေရာ အလုံးစုံကပ်ပြုတွဲလျားနေရသောလည်း ကြောက်လန်ခြင်း တစ်စုံတစ်ရာမရှိလေ၏။

ထိုအခါဘီလူးသည် ဤယောက်ဗျားကား ယောက်ဗျားထူးယောက်ဗျား အာဇာနည်တည်း ဤတောအုပ်၍

ဝါနေသည်မှာကြာဖြီ။ ဉ်သိရဲရင့်သော ယောကျားကို ဝါမတွေ့မမြင်ဖူးချေ။ အဘယ့်ကြောင့် မကြောက်မရုံ
သည်ကို ဝါမေးအုံဟုကြံ့၍ “အသင်လူသား၊ သင်အဘယ်ကြောင့် သေခြင်းကို မကြောက်မရုံသနည်း” ဟု
ပေးလေ၏။

မင်းသားလည်း “အသင်ဘီလူး၊ လူထိမှာတစ်သက်တစ်ခါ သေကြေရမည်အမှန်ဖြစ်၏။ အဘယ့်ကြောင့်
ဝါကြောက်ရအုံနည်း။ ထိုမှုတစ်ပါးလည်း ဝါ၏ဝမ်း၌ဝရအိန်လက်နက်ရှိ၏။ အကယ်၍ ငါကိုစားအုံ။ ထိုဝရအိန်
လက်နက်ကိုကြေခြင်းလှ သင်တတ်နိုင်မည်မဟုတ်။ ထိုလက်နက်သည်သင်၏ အူတိုက်အပိုင်းပိုင်းပြတ်စေ၏။
အသင့်အားအသက်ကုန်ခြင်းသို့ ရောက်လေလွှား။ ဉ်သိနှစ်ဦးစလုးသေကြေရမည်ဖြစ်၍ ဝါမကြောက်” ဟု
ရုံးစွာဆိုလေ၏။ (ဝရအိန်လက်နက်ဆိုသည်မှာ မိမိ၏ ကိုယ်တွင်းရှိ ဥက်လက်နက်ကိုရည်၍ ဆိုခြင်းဖြစ်၏။)

ထိုစကားကိုကြားလျှင် ဘီလူးသည် ဉ်ယောကျားသည် မှန်သောစကားကိုသာဆိုရေ၏။ ထိုသူ၏
ဝရအိန်လက်နက်ကိုထားဘိ၏။ ပဲနောက်စွဲမျှ လောက်သော အသားကိုမျှလည်း ကြေစေနိုင်မည် မဟုတ်ဟု
သေဘေးမှုကြောက်သဖြင့် “အသင်လူသား၊ အသင့်ကို ဝါမစားပြီ။ လွှတ်လပ်စွာ သွားလေတော့” ဟု ဆိုပေ၏။

မင်းသားလည်း “အသင်ဘီလူး၊ ဝါကားသွားအုံ။ သို့ရာတွင်သင့်အား ဝါတရားကောလိုသေး၏။
သင်သည် ရွှေးဘဝက အကုသိုင်းပြု၍ ကြမ်းကြုတ်သော အသားစားဘီလူး ဖြစ်လာ၏။ ယခုဘီလူးဘဝ၌လည်း
အကယ်၍ အကုသိုင်းကိုပင်ထပ်မံပြုအုံ။ အမိုက်မှုအမိုက်သို့သာလားရလတ္တား။ သို့ကြောင့်အကုသိုင်းကို မပြု
လင့်တော့။ ပါကာတိပါတက်သည် ငရဲ့ တိရစ္စာန်၊ ပြီတွာဘုံးတို့၌ဖြစ်စေတတ်၏။ လူ့ဘဝကိုရသော်လည်း
အသက်တိုရ၏။ သူ့အသက်သတ်ခြင်းကိုမပြနှင့်” ဟုဆို၏။

ဉ်သိပါကာတိပါတက်ကို အုံးထား၍ ဝါးပါးသောကံတို့၏ အကျိုးအပြစ်တို့ကို အကျယ်ပြု၍ ဆုံးမ
လျက် ဘီလူးအား ဝါးပါးသီလှုံးတည်စေပြီးမှ ထွက်လာခဲ့လေ၏။

၁၅။ ဓက်ဆစ်အဖွင့်

- ၁။ လက္ခဏာဖတ်
ပုံမှန်း
= လူ၏ကိုယ်တွင်ရှိသော ထူးခြားသည့်
အသွင်အပြင် အာရေးအကြောင်းတို့ကို ဖြည့်၍
အကောင်းအဆိုးအကျိုးအပြစ်ကို ဟောသည့်ပုံမှန်း။
- ၂။ ဘုန်းတန်းခြီး
= တန်းခိုးအရှုန်အဝါကဲလွန်သည်။
- ၃။ ကိုးစား
= အထူးအားကိုးသည်။
- ၄။ အ ဆိပ်လူးသောမြား
= အသွားကို အဆိပ်ရည်စိမ်ထားသော မြား။
- ၅။ မြားတောင့်
= ဝါးနှီး စသည်ကို ရက်လုပ်ထားသော မြားထည့်သည့်
ကျည်တောက်။
- ၆။ ဆောက်ပုတ်
= တုတ်လက်နှင်းတစ်မျိုး။
- ၇။ ကြံးဝါး
= မိမိ၏ ဂုဏ်ကျေးဇူးကို ဖြုံ့မြှောက်ပြောဆို ကြွေးကြော်သည်။
- ၈။ ဝရဒိန်
= သိကြားမင်း ကိုင်စွဲသော တန်းထက်မြှက်သည့် လက်နှက်၊ မိုးကြံး
လက်နှက်။
- ၉။ အကုသိုလ်
= မကောင်းမှု။
- ၁၀။ အမိုက်
= အလင်းရောင်ကင်းမွဲခြင်း၊ မူာ်မည်းခြင်း။
- ၁၁။ ပါကာတိပါတက်
= သူတစ်ပါးအသက်ကို သတ်သောအမှု။
- ၁၂။ ပြီတ္ထာတုံး
= အပါယ်လေးဘုံသား အပါအဝင် ဖြစ်သော မကောင်းကျိုးခံ
သတ္တဝါ တို့၏ အရပ်၊ ပြီတ္ထာတို့၏နေရာ။

ဝည်ရှိသော ပါက်တူးသမား
(ကုဒ္ဓလပ္ပါတစာတိ)

ရှေးသောအခါ ဆင်းရဲသားတစ်ယောက်သည် မိမိ၏ပေါက်တူး တစ်ပေးပျော်ဖြင့် မြေကိုပေါက်ဆွဲ အသံ အနှစ်စိုက်ပျိုးရောင်းချုပ် အသက်မွေး၏။ ထိုပေါက်တူးမှုတစ်ပါးအခြားဥစ္စာ တစိုးတစိုးမရှိလေ။ မိမိ၏ အားကိုးဖြစ်သဖြင့်လည်း ထိုပေါက်တူးကို အလွန်နှစ်သက်မြတ်နီး၏။

တစ်ခါသော ထိုယောက်းသည် ငါအားအိမ်၌နေရှု အဘယ်အကျိုးရှိအဲနည်း။ ရဟန်းပြုအုံဟု မိမိ၏ ပေါက်တူးကိုလုံခြုံရန် ဦးကုတ်ထားခဲ့ရဟန်းပြုလေ၏။ မကြာမိပင်ပေါက်တူးကို တအောက်မှာမူ ဖြစ်လျက် လောဘကို မဖြတ်နိုင်ရကား လူထွက်ပြန်၏။ တစ်ဖန်လည်း ရဟန်းပြုပြန်၏။

ဤသို့ ထွက်တုံးဝင်တဲ့ ခြောက်ကြိုးမြေပြီးမှ ခုနှစ်ကြိုးမြောက်နှုန်းတော် ဤပေါက်တူးကိုအမို့ပြု၍ ထွက်ထွက်ဝင်ဝင်ဖြစ်ရ၏။ ဤပေါက်တူးကို အစပျောက်စွဲန်ပစ်မှ သင့်လျော်လိမ့်မည်ဟု ကြီးစွာသောမြတ်ကြီး တစ်ခု၏ အလယ်သို့ ထိုပေါက်တူး၏ အရိုးကိုကိုင်လျက် ဦးခေါင်းထက်နှုန်း သုံးကြိုးလူညွှန်ပတ်၍ မျက်စိတ္ထကို မိုတ်ကာ တအားကုန် ပစ်လိုက်လျပြီးမှ “ငါသည် အောင်အပ်ပြီ။ ငါသည် အောင်အပ်ပြီ။ ငါသည် အောင်အပ်ပြီ” ဟု သုံးကြိုးသုံးဖန် ကြွေးကြော် ဟစ်အောင်လေ၏။

ထိုအကျိုးပြည့်ရှုမင်းတစ်ပါးသည် ထုတွေ့သောရွားယောက်ကို နိုမ်နင်း အောင်မြင်ခဲ့ရှု ထိုမြတ်နှုန်း ဦးခေါင်းဆေး တန်ဆောင်ပြီးလျှင် လာလတ်သည်တွင် ထိုအောင်ဟစ်သံကိုကြားလေ၏။ ထိုအခါ ယောက်းအား ခေါ်စေ၍ “အသင်ယောက်း၊ ငါသည် စစ်မြေပြင်ကို အောင်မြင်ခဲ့ရှု အောင်ခြင်းဖြင့်လာ၏။ အသင်မှုကား အဘယ်ကိုအောင်ရှု အောင်အပ်ပြီဟုဆိုလေဘိသနည်း” ဟု မေးလေ၏။

“မြတ်သောမင်းကြီး၊ စစ်မြေပြင်ကို အထောင်အသောင်းအသိန်းပင် အောင်မြင်စေကာမူ အတွင်းစိတ်ကိုလေသာကို အောင်နိုင်မြင်းမဟုတ်သဖြင့် မြတ်သော အောင်နိုင်ခြင်းမမည်လေ။ ငါတစ်မှုကား ပေါက်တူး၌ စွဲလမ်းအပ်သော တွယ်တာခြင်း စိတ်ဓာတ်ကို ရိတ်ဖြတ်ပယ်စွဲနှုန်းပြု”

“အရှင်မင်းကြီး၊ ဤသို့အတွင်းစိတ်ရှင်းစိတ်မိုက်တို့ကို နိုင်နင်းခြင်းသည်သာလျှင် စင်စစ်အောင်နိုင်ခြင်း၊ မြတ်သောအောင်နိုင်ခြင်းမည်ပေ၏” ဟု ဟောပြာလေ၏။

မင်းကြီးလည်းတရားကျ၍ ပရီသတ်နှင့်တကွ တောထွက်သည်မှုတစ်ပါး အနီးအနားရှိခဲ့နှစ်ပြည်ထောင်မင်းတို့လည်း ထိုအကြောင်းကိုကြား၍ တောထွက်ကြလေကုန်သတည်း။

ခက်ဆစ်အဖွင့်

- ၁။ တရိုးတစိ = အနည်းငယ်။
၂။ ကိုလေသာ = စိတ်ကိုညစ်ညှုံးစေတတ်၊ ပူပန်စေတတ်သောတရား။
၃။ တရားကျ = အကောင်းအဆိုးကို ခွဲခြားသိမြင်သည်။ သံဝေဂရယည်။

ဘိမသန
(ဘိမသနတော်)

လွန်လေပြီးသောအခါ ဗရာကသီမင်းတစ်ပါး လက်ထက်၌ လူလင်ပို့တစ်ယောက်သည် တက္ကာလိုလ်
ပြည်တွင် ဆယ့်ရှစ်ပါးသောအတော် တို့ကို သင်ကြားတတ်မြောက်ပြီးလျှင် မဟိုးသဲ ဘတိုင်းသို့ သွားလေ၏။

ထိုလူလင်မှာလေးအတတ်ကိုအထူးတတ်သည်ဖြစ်၍ ရှုံးခွန့်ဂုဏ် အမည်တွင်၏။ မင်းကိုယ်မှာ
ပုလည်းပု၏၊ ကုန်းလည်းကုန်း၏။ သို့ကြောင့် တစ်စုံတစ်ယောက်သောမင်းတို့ခဲ့သေးသော် ညုံးယောရှုပ်ကို
မြင်လျှင် အစွမ်းကို အထင်အမြင်သေးမည့်စိုး၍ အလုံးအရပ်အဆင်းနှင့် ပြည်စုံသော ဘိမသနမည်သည့်
ရက်ကန်သော်တစ်ယောက်နှင့် တိုင်ပင်ပြီးလျှင် ဘိမသနက လေးသမားအားငါးရှုံးခွန့်ဂုဏ် ဘိမသန၏
အလုပ်ဘက္ကားငယ်အသွင် တစ်လလျှင်လစာနှစ်ထောင်နှင့် မင်းကြီးထံ့၍ ခဲ့သော်၏။

ထိုအခါမှုစဉ် ဘိမသနပြုရမည့် ကိစ္စတို့ကို ရှုံးခွန့်ဂုဏ်ကသာ အမြားသူတို့မသိအောင် အောင်ရှုက်
ပေးရ၏။

တစ်ခုခါသော် တစ်ခုသောတော်၍ ကျားထ၍ လမ်းသွားလမ်းလာတို့ကို ဖမ်းစားကြောင်း မင်းကြီးအား
လျောက်လေသော် မင်းကြီးသည်ဘိမသနအား ကျားကိုဖမ်းဆီးရန် စေလွှတ်လေ၏။

ထိုအခါ ရှုံးခွန့်ဂုဏ်က ဘိမသနအား “ကျားဖမ်းရန် သင်သာသွားလေ။ ငါမလိုက်တော့အဲ။
သို့ရာတွင် မည်သူ့ပြုလုပ်ရန်ဝါသင်ကြားလိုက်အဲ” ဆို၍ အောက်ပါအတိုင်းသင်ကြားလိုက်၏။

“သင်သည် ကျားရှိရာသို့ ရွာသားလေးသားများစွာနှင့်သွား၍ ကျားကိုမြင်လျှင် သင်သည် ချုပ်တစ်ခု
တွင် အမှတ်မဲ့ပုန်းဝပ်၍ နေလော့။ ရွာသားတို့ကျားကိုဖမ်းဆီးသတ်ပြုပြီးရှိသောအခါမှ နှယ်တစ်ခု ကိုကိုင်၍
ထွက်လာပြီးလျှင် အချင်းတို့ အဘယ်သူသည် ဤကျားကို သတ်ပစ်လေသနလျှော့။ ငါသည့်နှယ် ပြု၍ အရှင်ဖမ်း၍
မင်းကြီးအားဆက်ရန် နှယ်ကိုယူနေစဉ် အဘယ်သူသည် ငါအားမတိုင်ကြားဘဲ ကျားကိုသတ်လေသနလျှော့ဟု
ဖြစ်မြောက်လော့။ ထိုအခါ ရွာသားတို့ကြောက်လန့်၍ အရှင်၊ မင်းအားမကြားပါလော့။ သင်သည်သာလျှင်
ကျားကိုသတ်သောသူ ဖြစ်ပါသည်ဟုလျောက်၍ ဆုလာဘ်တို့ကို သိမ်းယူပါတော့ ဟုတောင်းပါ။ ကြတိမ့်မည်။
ထိုအခါသင်သည် နာမည်ကောင်းရ ၍ ဆုလာဘ်များစွာ ရလတ္တာ။” ဟု သင်ကြားပေးလိုက်၏။

ဘိမသနလည်းသင်ပေးလိုက်သည့်အတိုင်း ပြုလုပ်၍ ကျားသေနှင့်တကွ မင်းကြီးရှုံးသို့ရောက်သော်
မင်းကြီးအလွန်နှစ်သက်၍ ဆုလာဘ်များစွာ ပေးလေ၏။ ထိုနောက် ကျွဲ့ဆိုးတစ်ကောင်သောင်းကျွန်းနေသည်
ကိုလည်း ယခင်နည်းအတိုင်းဖမ်းဆီးဆက်သာ ဆုလာဘ်များစွာရပြန်လေ၏။

ဘိမသနသုသူ့ ထိုသို့သော စည်းစိမ်းဖွားများစွာရသော စည်းစိမ်းပြုတစ်ယောက်သည်ဖြစ်၍ ရှုံးခွန့်ဂုဏ်အား
မထိန့်မြင်ပြောကာ “ငါသည် သင့်ကိုမို့၍ အသက်မမေ့း။” သင်သာလျှင် ယောက်နှားလော့ ငါ သည်လည်းယောက်နှား

မဟုတ်တဲ့လေ” ဟု ကဲ့ရဲ့ကြမ်းကြုတ်သော စကားတိုကို ဆိုစပြုလာလေ၏။

များမကြောမီပင်ပြည်နီးချင်းမင်းတစ်ပါးသည် ဗာရာဏသီပြည်ကို စစ်ပြုရန်ဝန်းရုံလာသော မင်းကြီးသည် ဘီမသေနအား ဖြိုဖျက်ရန်စေလွှတ်လိုက်၏။

ဘီမသေနသည် စစ်ဝတ်တန်ဆာဆင်၍ မင်းအသွင်ကိုယူပြီးလျှင် ဆင်စီးလျက်ထွေက်၏။ စူွှေ့စန္တ္တာသည်ကား ဘီမသေနကို ကာကွယ်စောင့်ရောက်ရန်ဟု ဆင်နောက်ထိုင်အဖြစ်ဖြင့်လိုက်လေ၏။

စစ်မြေပြင်သို့ရောက်၍စစ်ကိုမြေပြင်သော်ဘီမသေနသည်ကြောက်လန့် တုန်လှပ်လျက် ကျင်ကြီးကျင်ငယ်ပါလေ၏။

ထိုအခါ စူွှေ့စန္တ္တာသည် “အချင်းဘီမသေန၊ ရွှေးကအသင်ကြိမ်းဝါးသော စကားနှင့် ယခုဖြစ်သော အမူအရာသည် မညီညွှတ်ပါလေတကား” ဟုကဲ့ရဲ့ပြီးမှ “အသင်မကြောက်လင့်။ သင့်အား ငါကယ်ဆယ်အံ့” ဟုဆိုပြီးလျှင် ဆင်ထက်မှုချက် အိမ်တွင်ထားခဲ့၏။

စူွှေ့စန္တ္တာသည်ကား “ယနေ့ဝါသည် ထင်ရှားခြင်းအဖြစ်သို့ရောက်လတဲ့.” ဟုဆို၍သူ၏စစ်တွင် သို့ဝင်ရောက်၊ ရန်သူမင်းကိုဖမ်းဆီး၊ မင်းကြီးအားဆက်သလေ၏။ အရင်ကစ၍ မိမိဆောင်ရွက်ခဲ့သမျှတိုကို အလုံးစုံ ပြန်ကြားလျောက်ထားလေသော မင်းကြီးများစွာနှစ်သက် ဝမ်းမြောက်လျက် ကြီးစွာသော စည်းစိမ်ကို ပေးလေ၏။ ထိုအခါမှုစ၍ စူွှေ့စန္တ္တာပဏီတဟူသော အမည်ဖြင့် အဗျာဗြိုင်ကျွန်းအပြင်၌ ထင်ရှားလေသည်။

ဓက်ဆစ်အဖွင့်

- | | |
|-----------------|--|
| ၁။ အလုပ်အကျွေး | = အစေအပါး၊ အခိုင်းအစေ |
| ၂။ အမှတ်မဲ့ | = မသိလိုက် မသိဘာသာ။ |
| ၃။ မထိမဲ့မြေပြု | = မလေးမစား မရှိမသေဆက်ဆံသည်။ |
| ၄။ ကြိမ်းဝါး | = ဖြိုမ်းခြောက်ပြောဆိုသည်၊ ကြိမ်းပသည်။ |

ကျေးဇူးသိတတ်သော ခြေသံ (ဂထာတ်)

ရှေးသောအခါ ခြေသံတစ်ကောင်သည် သမင်တစ်ကောင်ကို ပြီးခုန်၍ အမဲးရာအရှိန်လွန်ပြီးလျှင် ရေဆိုင်းကျော် ညွှန်တွင်နှစ်နေသည်၏ ခုန်ရက်တိုင်တိုင် မတက်နိုင်ဘဲအစာလုံး မစားရရှိလေသည်ထိုကာလ ၌ အစာရှာလာသော မြေခွေးတစ်ကောင်နှင့်တွေ့၍ ကယ်မရန်တောင်းပန်လေမှ မြေခွေးသည် ခြေသံ၏ခြေ လေးချောင်းပတ်လည်ရှိ ညွှန်တိုကိုယ်ဖော်ရှု၍ မြောင်းလေးခုသွယ်ပြီးလျှင် ခြေလေးချောင်းရှိရာသို့ ရေဝင် စေလျက် ညွှန်ကိုပျော့အောင်ပြု၏။

ညွှန်ပျော့၍ ချောင်လာသောအခါ ခြေသံ၏ ဝမ်းအောက်သို့ဝင်၍ “အရှင်၊ လှုလပြု၍ အထက်သို့ ခုန်တက်လေး” ဟုဆိုလျက် ဦးခေါင်းဖြင့် ခြေသံဝမ်းကို ရွက်မပေး၏။ ခြေသံလည်း အဟုန်ဖြင့်ခုန်တက်၍ ညွှန်မှုလွှာတ်လေ၏။

ထိုအခါ ခြေသံသည် အလွန်ကျေးဇူးတင်လျက် ကျွေတစ်ကောင်ကို သတ်ပြီးလျှင် အစွယ်ဖြင့်အသား တိုကိုခွာပေး၍ မြေခွေးအား ရှေးဦးစွာစားစေ၏။ ပြီးမှ မိမိစား၏။

ထိုနောက် ခြေသံသည် မြေခွေးနှင့်တွေ့ မြေခွေးမကိုပါ မိမိ၏ရှိသို့ခေါ်ဆောင်၍ ကောင်းစွာကျေးမွေး ထားပေ၏။ မကြာမိ ပေါက်ဖွားကြသော ခြေသံငယ်၊ မြေခွေးငယ်တို့သည်လည်း သင့်မြတ်ချစ် ကြည်ရှိကြန်၏။

ကာလရှုည်သံုံး ခြေသံမသည် မြေခွေးတိုကို ကျွေးမွေးထားခြင်း၏ အကြောင်းရင်းကိုမသိသောကြောင့် မြေခွေးမနှင့် ခြေသံတိုကို ယုံမှားရှုလာ၍ မြေခွေးတို့အား မလိုမှန်းထားဖြစ်ပြီးလျှင် ခြေသံမရှိခိုက်တွင် မြေခွေးတို့အား ခြောင်းခြောက်နှင့်ထုတ်လေသည်။

ထိုအကြောင်းကို မြေခွေးမမှတစ်ဆင့် မြေခွေးသည်ကြား၍ ခြေသံမင်းအား တိုင်ကြားလျက် ထွက်သွား မည်ဟုဆိုလေ၏။

ထိုအခါ ခြေသံမင်းသည် ခြေသံမအား “ရှင်မ၊ ဤမြေခွေး၏ကျေးဇူးသည် ငါအားကြိုးစွာ၏ ငါသည် ညွှန်မြှင့်နှစ်၍ ခုန်ရက်ပတ်လုံးမတက်နိုင်၊ အစာမစားရဘဲရှိနေသည်ကို မြေခွေးကယ်သောကြောင့် ငါအသက် ရှင်ရ၏။ ဤမြေခွေးသည် ငါ၏အသက်ကိုပေးသော အဆွေခင်ပွန်းလည်းဖြစ်၏။ အဆွေအမျိုး မိတ်အပေါင်း အဖော်လည်းဖြစ်၏။ ထိုကြောင့် မြေခွေးတို့အား မထိမ့်မြင်မပြော ချစ်ကြည်လေးမြတ်ပါလေလေ့” ဟု ဆုံးမပေ၏။

ထိုအခါမှုစုံ ခြေသံတို့နှင့် မြေခွေးတို့သည် တစ်ဖန် ညီညွတ်ချစ်ကြည်ကြလျက် အသက်ထက်ဆုံး ပေါင်းသင်းဆက်ဆံကြလေသည်။ အမျိုးခုန်ဆက် တိုင်အောင်မပျက်သော ချစ်ခြင်းသည်ဖြစ်လေသတည်း။

ခက်ဆစ်အဖွင့်

- | | | |
|----|----------------|--|
| ၁။ | ညွှန် | = စိစ္စတ်ပျော့သေးသော ဒုံး၊ နှစ်းနှစ်။ |
| ၂။ | သင့်မြတ် | = ဆက်ဆံမှု ပြောလည်သည်။ |
| ၃။ | ယုံမှား | = မဝေခဲ့ မဆုံးဖြတ်နိုင်ရှိသည်၊
သံသယရှိသည်။ |
| ၄။ | မလိုမှန်းထား | = နှစ်သက်ခြင်းမရှိ၊ စက်ဆုပ်သော အားဖြင့်။ |
| ၅။ | မထိမူမြင် | = ရှိသေခန့်ညားခြင်းမရှိ၊ မခံချင်အောင် မသိမသာ
ထိပါးစောက်လျက်။ |
| ၆။ | အသက်ထက်ဆုံး | = အသက်သေဆုံးသည့် တိုင်အောင်၊ တစ်သက်လုံး။ |
| ၇။ | အမျိုးခုနစ်ဆက် | = သား၊ မြေး၊ မြစ်၊ တီ၊ တွေတ်၊ ကွွေတ်၊ ဆက်ဟူသော အောက်မျိုး
ခုနစ်ဆက်။ |

နှမ်းခိုးရွှေစားသောမင်းသား

(တိလမ္မိတ်)

ရွှေးသောအခါ ဗာရာကသီမင်းတစ်ပါး၏သားတော်သည် တက္ကသိုလ်ပြည့်၍ ပညာသင်ကြား နေ့ပူတစ်နှစ် အမယ်အိုတစ်ယောက် လှမ်းထားသော နှမ်းကိုစားလိုသည်နှင့် ဘစ်ဆုပ်ယူ၍ စား။ အမယ်အိုကလည်း တစ်စုံတစ်ရာမဆိုဘဲနေ၏။ ဤသိန့်နေ့တိုင်းယူစား၍ သုံးရက်မြောက်သောနေ့၌ကား အမယ်အိုသည် ဆရာကိုင့်၍ တိုင်ကြားလေလျှင် ဆရာကအဖိုးပေးစေဟုဆို၏။ အမယ်အိုက အဖိုးကိုမလိုပါ တစ်ယန် ဤသို့မပြုအောင်သာ ဆုံးမပါဟု ဆိုလေ၏။

ထို့ကဲ့ ဆရာကြီးသည် ထိုမင်းသားအား ဝါးခြင်းစိတ်ဖြင့် ကျောကုံးချကရှိက်၍ ဆုံးမလိုက်၏။ မင်းသားသည် ဆရာကြီးအား အမျက်ဖြင့်ကြည့်၍ ဝါမင်းဖြစ်သောအခါ ခေါ်၍သတ်အံ့ဟု အမြို့ထားလေ၏ ထိုသို့စိတ်ထားသည်ကို ဆရာကချကရှင်းသိလိုက်၏။

ပညာတတ်ပြီးနောက် တိုင်းပြည်သို့ပြန်ရောက်၍ မင်းဖြစ်သော ဆရာကို ပဏ္ဍာလက်ဆောင်နှင့်တကွ လူလွှတ်၍ ခေါ်လိုက်၏။ ဆရာသည် ခေါ်ရင်းအကြောင်းကိုသိ၏။ သို့ရာတွင် ဤမင်းသည် ယခုအသက်အတန် ကြီးပြီ။ ဆုံးမခြင်းငှာ တတ်ကောင်း၏ဟူသွားလေ၏။

ရောက်လျှင် မင်းက “အသင်ပုဂ္ဂား၊ နှမ်းတစ်ဆုပ်ကြောင့် ငါကိုရှိက်သည်ကို ယနေ့တိုင်ငါမမေ့သေး။ သို့ပါဘတ်ရန် ငါ ခေါ်ခြင်းဖြစ်သည်” ဟု ဆို၏။ ဆရာကလည်း “အရှင်မင်းကြီး၊ မကောင်းမှုကိုပြုသဖြင့် တားပြုခြင်းသည် ဆုံးမခြင်းမည်၏။ ရန်သူဟူ၍မမှုဘ်သင့်။ အကယ်၍ နှမ်းကိုခိုးယူစွဲက မဆုံးမလိုက်သော နှမ်းဖြင့်ပြုလုပ်အပ်သော မှန့်၊ နောက်ပဲဖြင့် ပြုလုပ်အပ်သောမှန့်စသော ခဲ့ဖွယ်တို့ကိုလည်းကောင်း၊ သစ်သီးကြီးထိုကိုလည်းကောင်း၊ နောက်အဝတ်အစား ရတနာခြေငွေတို့ကိုလည်းကောင်းခိုးယူခြင်း၊ ခုံယက်ခြင်း၊ တိုက်ခိုက်ခြင်း၊ သူပုန်ထခြင်းတို့ကို အဆင့်ဆင့်ပြုလေရော၏။ ထိုအခါ မင်း၏ဆန့်ကျင်ဘက်အနေနှင့် ဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံရရာ၏။ သို့ဖြစ်သော သင်မင်းကြီးမှာ ဤသို့သော မင်းစည်းစိမ်ချမ်းသာကို အဘယ်မှာ ရနိုင်တော့အံ့နည်း။ ဆရာတည်းဟူသော အကျွန်ုပ်ကိုမြှို့၍သာ ဤသို့သော အခြေအနေ စည်းစိမ်ကို ပေသည် မဟုတ်ပါလေ။ ဟု လျောက်လေ၏။ ခြုံရနေခ ယာ မှုံးမတ်တို့က လည်း “အရှင်မင်းကြီး၊ ဆရာစကားမှန်းပေ သည်။ ဤစည်းစိမ်သည် ဆရာ၏စည်းစိမ်သာတည်း” ဟု လျောက်ကြ၏။

ထိုအခါမှ မင်းသည် ဆရာ၏ကျေးဇူးတို့ သိမြင်လာ၍ “ဆရာ၊ အကျွန်ုပ်မှားပေပြီ။ ဆရာအား အလုံးစုံသော စည်းစိမ်ကိုငါပေး၏”ဟု ဆိုလေ၏။ ဆရာလည်းလက်မခံ။ ပယ်၏။ ထိုအခါ တက္ကသိုလ်ပြည့်မှ ဆရာ၏ သားမယားတို့ကို ဆောင်စေပြီးလျှင် များစွာသော အခြားအချုပ်စည်းစိမ်တို့ပေး၍ ဆရာကိုပုံရောဟိုတ် အရာ၏ယည်းကောင်း၊ အောင်အရာ၏ယည်းကောင်းကိုကွယ်လေသတည်း။

ကက်ဆစ်အဖွင့်

- | | | |
|----|----------|---|
| ၁။ | အမျက် | = စိတ်ဆိုးခြင်း၊ ဒေါသာ။ |
| ၂။ | ပဏ္ဍာ | = လက်ဆောင်။ |
| ၃။ | ခဲ့ဖွယ် | = မချက်မပြုတ် မပြုမပြင်ဘဲ စားနိုင်သောစားစရာမျိုး။ |
| ၄။ | အခြီးအရံ | = အခိုင်းအစေး၊ အခြေအပ်။ |

ကုန်းတိုက်သော မြေခွေး (သန္တံပေါ်စာတိ)

လွန်လေပြီးသောအခါ ခြေသံနှင့်နားလားတို့သည် အလွန်ချစ်ကြည်သော မိတ်ဆွဲခင်ပွန်းဖွံ့၍ နေကြသည်ကို မူဆိုးမြင်လျှင် အထူးအဆန်းအနေနှင့် မင်းအားလျှောက်၏။

မင်းကလည်း “အချင်းမုဆိုး၊ ထိုခြေသံနှင့် ဥသဘန္တံ့ပြုးတွင် သုံးယောက်မြောက်သော အဖော် ဖြစ်ပေါ်လာအုံ။ ထိုအဖော်သည် ကုန်းတိုက်၍ ခြေသံနှင့် နားတို့ကို ဘေးဖိစ်စေလိမ့်မည်။ ထိုကြောင့် သုံးယောက်မြောက် အဖော်ကိုမြင်လျှင် ငါအားလျှောက်လှည့်” ဟု ဆို၏။

မူဆိုးလည်း မကြာမိပင် မြေခွေးတစ်ကောင်ရောက်နေသည်ကို မြင်လေလျှင် မင်းအားသွားရောက်လျှောက်၏။

ထိုထိုသွားရောက်လျှောက်နေစဉ်အတွင်း မြေခွေးသည် ငါကားအသားဖိုးစုံစားဖူးပြီ။ ခြေသံသားနှင့် နားလားသားတို့ကိုသာ မစားဖူးသေး။ စားရအောင်ကြံ့ပြီးအုံဟု ခြေသံအား နားသည် ညျှော်ဗြှုံးဆို၏ဟူ၍လည်းကောင်း၊ နားအား ခြေသံသည်ဗြှုံးဆို၏ဟူ၍လည်းကောင်း၊ တစ်လှည့်စီ ချောပစ်ကုန်းတိုက်လေရာ မကြာမိပင် အချစ်ပျက်ကြ၍ တိုက်ခိုက်သေဆုံးကြလေ၏။

ထိုအခါ မြေခွေးသည် ၅၀၈း၁၄၀းမြောက်စွာနှင့် ခြေသံသားကိုတစ်လှည့် နားသားကိုတစ်လှည့်စား၍နေလေ၏။

မူဆိုးလျှောက်သည်ကို မင်းကြီးကြားသော “အချင်းမုဆိုး၊ ငါတို့သည် ခြေသံနှင့် နားတို့ပျက်စီးသည်ကို မြင်ရတော့မည်သွား၍ ကြည့်ကြကုန်းအုံ”ဟု ရထားနှင့်လာရောက်ရာ ထင်သည့်အတိုင်းတွေရှိမှ မင်းသည် ရထားထိန်းအား အောက်ပါအတိုင်းဆိုပေ၏။

“ရထားထိန်း၊ သင်ရှုကြည့်ပါလော့။ ခြေသံနှင့် နားတို့သည် အလွန်ချစ်ခင်ကြ၏။ သို့လျက် မြေခွေး၏ ကုန်းစကားကြောင့် သေကျေပျက်စီးကြရလေပြီ။ ကုန်းစကားသည် သန်လျက်ကဲ့သို့ မိတ်အချင်းချင်းကို ပျက်တတ်၏။ ကုန်းစကားကိုယုံသော သူတို့သည် ပျက်စီးရ၏။ မယုံသော သူတို့သည် ချမ်းသာရာရဟု ဆိုပြီး နောက် ခြေသံ၏ လည်ဆုံး အရော ခြေသည်း၊ လက်သည်း၊ အစွဲယိုတို့ကိုယူ၍ နှစ်းတော်သို့ ပြန်လေသတည်း။

ခက်ဆစ်အဖွင့်

- | | |
|--------------|---------------------------|
| ၁။ နားလားဥသဘ | = နားအုပ်ကို ဦးစီးသောနား။ |
| ၂။ ချောပစ် | = ကုန်းတိုက်သည်။ |

သံဝရမင်းသား
(သံဝရစာတ်)

လွန်လေပြီးသောအခါ ဟာရာကသီမင်းတစ်ပါး၌ သားတစ်ရာရှိရာ အထောက်ဆုံးမှာ သံဝရဟုတွင်၏။ မင်းကြီးသည် ထိုသားက်စာတို့ကို ပညာသင်ရန် အမတ်တပ်ရာတို့ထံ၌ အသီးသီးအပ်နဲ့ထား၏။ သံဝရ၏ ဆရာကား ဘုရားလောင်းဖြစ်၍ အသိပညာအမြောက်အမြင်နှင့် ပြည့်စုံ၏။

အတက်တတ်ပြောက်သော သားတို့ကိုမြို့စွာပေး၍ လွှာတို့လိုက်လေ၏။ သံဝရမင်းသား ပညာ ၁၂၈၅တ်သောအခါ ဆရာက “မြို့စွာကိုမယူဘဲ မင်းကြီး၏ ခြေရင်း၌သာနေလေ့” ဟု အကြံးပေး၏။ ဤသို့လျှင် သံဝရမင်းသားအား မြို့စွာပေးသောအခါ “အကျွန်ုပ်သည် အင်ယ်ဆုံးတည်း၊ အကျွန်ုပ်လည်းသွား သည်ရှိသော် ခမည်းတော်၌ လုပ်ကျွေးမည့်သူမရှိ ဖြစ်ပါလိမ့်မည်။ သို့ကြောင့် ခြေရင်းတော်၌သာနေပါအဲ” ဟု လျောက်၍ နေလေ၏။

အတန်ကြာသော ဆရာ၏ အကြံးပေးချက်အတိုင်း ခမည်းတော်ထံမှ ဥယျာဉ်ဟောင်းတစ်ခုကို တောင်း ယူ၍ ထိုဥယျာဉ်မှုရသော အသီးအနှံအပွင့်တို့ကိုပြည့်၍ အစိုးရသောသူတို့အား ပေးကမ်းခြင်းကိုပြု၏။

ထိုနောက် ခမည်းတော်ကိုပန်ကြား၍ မြို့ဇွှင်း၌ ထမင်းရိက္ခာတို့ကို အလစ်အလပ် အယုတ်အလျော့ မရှိပေးပြန်၏။

ဤသို့လျှင် ဆရာ့အကြံးအတိုင်း တစ်ဆင့်ထက်တစ်ဆင့် ဆင်၊ မြင်း၊ ပိုဂိုပါ၊ နိုင်ငံခြားရေး၊ အခွန် တော်ရေးမှုစုံ၌ စီမံဆောက်ရွက်သွားလေရာ အဆုံး၌ အလုံးစုံသော တိုင်းရေးပြည့်မှုတို့သည် သံဝရမင်းသား လက်တွင်းသူ ရောက်သွားလေ၏။ အတွင်းအပြင် လူအပေါင်းတို့လည်း ချစ်လိုက်စုံသက်ခြင်း နှိုက်ကုန်၏။

တစ်နေ့သော မင်းကြီးနတ်ရွာစုံ အုံရှိသည်တွင် အမတ်တို့က “မည်သူ့ကို ထိုနှစ်းပေးရပါ၏နည်း” ဟု လျောက်၍ပြု၏။ မင်းကြီးကလည်း “အလုံးစုံသော သားတို့သည်ထိုးနှစ်းကို ရထိုက်သောသူ ချည်းဖြစ်ကြေ၏။ သို့သော်လည်း မျှော်မတ်ပြည့်သူတို့သာကော့နှစ်းသက်သူကိုရွေး၍ နှစ်းတင်ကြလေလေ့” ဟု မိန့်ဆိုပြီးလျှင် နတ်ရွာစုံလေသည်။

မျှော်မတ်ပြည့်သူတို့လည်း သံဝရမင်းသားကို နှစ်းတင်ကြလေ၏။ ထိုအခါ ကျွန်ုသောနောင်တော် ကိုးဆယ့်ကိုးတို့သည် အင်ယ်ဆုံးကို နှစ်းတင်ရာသလောဟု မကျွန်ုပ်ကြဘဲလာရောက် ပိုင်းဝန်းလျက် “နှစ်းကို လည်း ပေးမည်လော့၊ စစ်သော်လည်း ပြုမည်လော့” ဟု စောင့်လေ၏။

ထိုအခါသံဝရမင်းသားသည် မိမိဆရာ၏ အကြံးပေးချက်အတိုင်း “နောင်တော်တို့နှင့် စစ်မထိုးလိုပါ။ အဖော်အမွှေကို အစုတစ်ရာပြု၍ နောင်တော်တို့၏ ဝေစိုက်ယူကြပါကုန်လေ့”ဟု ပြန်ကြားလိုက် လေ၏။

နောင်တော်တို့တွင် အကြံးဆုံးဖြစ်သော ဥပေါသထမင်းသားသည် “ညီတော်တို့ သံဝရသည် ပါတို့ကို မခုခံပေး။ ငါတို့၏ ဝေစိုက်လည်းပေး၏။ ငါးပြင် အလုံးစုံသောငါကိုသည် တစ်ဖြိုင်နက် မင်းပြုနိုင်ကြ

မည်မဟုတ်။ သို့ကြောင့် ညီထွေးသံဝပ် မင်းပြုပါစေတော့” ဟုဆိုလေ၏။ အားလုံးသောညီနာင်တိုက လည်း သဘောတူကြလေ၏။

ထိုနောက်မှ ညီတော်နှင့်တွေ့ဆုံး ကြံ့ရည်ဖန်ရည်နှင့်တကွ အမှုအကျင့်တို့ကို ကြေားသိရသောအခါ နောင်တော်တို့သည် အတိုင်းထက်အလွန် ညီတော်အား ချစ်ခင်ကြည်ညိုလျက် အပ်ချုပ်ရေး၌ တတ်နိုင်သမျှ ကူညီကြလေသတည်း။

ဓကိုဆစ်အဖွင့်

- | | |
|------------------|---|
| ၁။ ခမည်းတော် | = ဖခံ (နန်းသုံးစကား) |
| ၂။ မြို့တော်ရင်း | = ဘုရင်၏အပါး၊ ဘုရင်နှင့် အနီးကပ်နေရာ။ |
| ၃။ နတ်ရွာစံ | = သေသည်၊ ဘုရင်အစရိုးသည့် ဘုန်းကြီးသူများ ကွယ်လွန်သည်။ |

ကေဒါရဏျေးမင်း

(ကေဒါရစာတ်)

ရွှေးသောအခါ ကြီးမားတပုံတယ် ရွှေချင်ဖွှဲယိုရှိသော ကျေးမင်းသည်များသော အခြေအရံရှိလျက် အိုမင်းသောမိဘတို့ကို လုပ်ကျွေးကာနေ၏။

တစ်နေ့သော လူတို့စိုက်ပိုးအပ်သော ကောက်သလင်းလယ်တို့၌ သွားရောက်စားသောက်ကြရာ လယ်စောင့်သည် ခြောက်သော်လည်းမရနိုင်။ ကျေးတို့သည် အဝစား၍ ပုံကြကုန်၏။ ကျေးမင်းကား အဝစား ရုံမျှမက များစွာသော သလေးနှုတို့ကိုလည်း ကိုက်ချိ၍ ဆောင်ယူသွားလေသေး၏။

ထိုအကြောင်းကို လယ်စောင့်သည် လယ်ရှင်အား ပြောကြားလေသွင် ကျေးမင်းကို ထောင်ဖမ်းစေရာ အဆင်သင့်ပင် ကျေးမင်းကိုမိလေ၏။

ကျေးမင်းသည် မိမိ၏ခြေတွင် ကျော်ကွင်းမိကြောင်း သိသော်လည်း ကျေးတို့အစာမဝမိပုံပြီးကြ မည်ထိုး၍ ကျေးတို့အစာဝချိန်လောက်မှုအော်လေ၏။ ထိုအခါ ကျေးတို့သည် ကျေးမင်းအား ပြန်မကြည့်ဘဲ ပုံပြီးကြလေ၏။

လယ်စောင့်သည် ကျေးမင်းကိုယူ၍ လယ်ရှင်အားပြပေ၏။ လယ်ရှင်လည်း တင့်တယ်ကြီးမားသော ကျေးမင်းကိုမြင်လွင် အလွန်ချစ်ခင် နှစ်သက်ဝမ်းမြောက်လျက် “အမောင်ကျေးသား၊ အမောင်သည် ဝမ်းဝ ရုံ စားသည်သာမဟုတ်၊ ကောက်သလေးနှုတို့ကို ယူဆောင်၍လည်းသွားသေး၏ဟု ပါကြားသိရ၏။ အသို နည်း။ အသင်း၍ ကျိုကြထား၍ ကောက်သလေးတို့ကိုသိမှုးလေသလော” ဟုမေး၏။

“အရှင် ပါသည် ကျိုကြထား၍ သိမှုးသည်မဟုတ်ပါ။ ထိုသို့ အပိုဆောင်ယူသွားသည်မှာ အချက် သုံးရပ်ရှုပါသည်။ ငှင်းတို့ကား -

(၁) ကြွေးမြှေဟောင်းကိုလည်း ဆပ်ရ၏။

(၂) ကြွေးမြှေသစ်ကိုလည်း ချေးပေးရ၏။

(၃) အစဉ်လိုက်သော ရွှေအိုးကိုလည်း မြှုပ်ရ၏” ဟုဆို၏။

လယ်ရှင်ကလည်း “အမောင်၊ သင်ဆိုသော အချက်သုံးရပ်၏ အဓိပ္ပာယ်ကို ရှင်းပါဦးလော” ဟု ဆို၏။

ထိုအခါမှ ကျေးမင်းက “ငါ၌ အိုမင်းမစွမ်းသော အမိအဖတို့သည် ရှိကုန်၏။ ငှင်းတို့ကို ပြန်၍ လုပ်ကျွေးရခြင်းသည် အမိအဖတို့၏ ကျေးဇူးမြှေဟောင်းကို ဆပ်သည်မည်၏။

ငါ၌ အရွယ်မရောက်သေးသော ကျေးသားငယ်တို့သည် ရှိကုန်၏။ ထိုသားငယ်တို့အား လုပ်ကျွေး

ခြောင်းသည် နောက်အခါ၌ ထိသားတို့က ကျေးမွေးတူ့ပြန်မည်ဖြစ်၍ ကြွေးမြှောပေးသည်မည်၏။

ဝါတို့နေရာအရပ်၌ အိုမင်းမစွမ်းသော ကျေးအိုတို့သည် ရှိကုန်၏။ ထိုကျေးအိုတို့အားလည်း ပေးလျ။ ရှု၏။ ဤသို့ပေးလှုခြင်းသည် အစဉ်လိုက်သော ရွှေအိုးကြီးကို မြှုပ်သည်မည်၏ဟုဆိုပေ၏။

လယ်ရှင်ယောက်ဗျားလည်း အတိုင်းထက်အလွန် နှစ်သက်ကြည်ညိုလျက် ကျေးမင်းအား “အလိုရှိတိုင်း သုံးဆောင်လေလော့” ဟုရှစ်ပယ်မျှသော လယ်ကို ပေးလျှုပူဇော်လေသတည်း။

ဓက်ဓစ်အဖွင့်

- | | |
|--------------|--|
| ၁။ ဘလေး | = ကောက်ကြီးမျိုး အပါအဝင် အခွံနှစ် အနဲ့မွေးသော အသီးရရှိသည့် ရေနက်စပါး တစ်မျိုး။ |
| ၂။ ကျေးကွင်း | = ကွင်းလျှောကြီးလွန်တို့ဖြင့် ထောင်ဖမ်းရန် ကြိုးကွင်း။ |
| ၃။ ကျိုး | = စပါး၊ ပဲ စသည်တို့ကို သိမ့်းရာ အိမ်တစ်မျိုး။ |
| ၄။ အြေ | = စပါး ပျော် တင်းဝင်သော အဆောက်အအုံ။ |
| ၅။ ပယ် | = ရွှေးခေတ်မြေ အတိုင်းအတာပမာဏ။ |

မိတ်ဆွေသုံးဦးနှင့် ဝန်လိုင်က်

(မဟာဗုဒ္ဓဘာတ်)

ရွှေသောအခါ အိုင်ကြီးတစ်ခု၏ အရပ်လေးမျက်နှာ၌ စွန်ဖို့ စွန်မ၊ ခြေသံ၊ ဝန်လိုင်က် လေးဦးတို့သည် လည်းကောင်း၊ အိုင်၏အလယ်မြင့်ရာ အရပ်၌ လိပ်သည်လည်းကောင်း အသီးသီးနေကြုန်၏။

တစ်နေ့သော စွန်ဖို့ကာ စွန်မအား လင်မယားအဖြစ်ဖြင့်နေရန် ပြောသောအခါ စွန်မက “အသင့်၌ အရေးရှိသောအခါ အကူအညီရရန် မိက်ဆွေမရှိသေး။” သို့ကြောင့် ရွှေးဦးစာ ဤအိုင်ဝန်ကျင်၌နေသော ခြေသံ၊ ဝန်လို့ လိပ်တို့နှင့်ပင် မိတ်ဆွေဖွံ့ထားလော့” ဟုဆိုလေ၏။

ဘုံတိုင်းဖွံ့ထားပြီးနောက် ထိစွန်နှစ်ခုတို့သည် ထိအိုင်အတွင်းရှိ ကျွန်းငယ်တစ်ခု၌ ပေါက်သောထိမိပင် ပေါ်တွင် အသိက်ပြု၍နေကြကုန်၏။ မကြာမိပင် စွန်ငယ်နှစ်ခုတို့ကို ပေါက်ဖွားကုန်၏။

ထိုအခါ အနီးအနားရှိရွာသားတို့သည် တစ်နေ့ပတ်လုံး တော်ဗြိုလုပ်လည်းလည်လာရာ တစ်စုံတစ်ရာမရ သည်နှင့် ဝါး၊ လိပ်တို့ကို ဖမ်းအံ့ဟုထိုကျွန်းသို့ကူး၍ ထိမိပင်အောက်၌ အိပ်ကြ၏။

ညုံးအခါ မှုက်၊ မြင် အစရှိသည်တို့ကို ပြေးစိမ့်သောငှာမီးထည်ကြကုန်၏။ မီးခါးမွန်၍ စွန်ငယ်တို့ မြည်သံကို ကြားကြလျှင် ငှက်ငယ်တို့ကို စားကုန်အံ့ဟု ရွာသားတစ်ယောက်ကို မီးရှူးနှင့် ထိမိပင်သို့တက်စေရာ အသိက်အနီးသို့ ရောက်လာလေ၏။

စွန်မသည် အကြောင်းကိုသိရသဖြင့် ဝန်လိုင်ကုပါ စားအံ့ဟုသက်၍ တစ်ဖန် မီးရှူးနှင့်တက်ပြန်၏။ ဝန်လိုင်သည် ရေအိုင်မှရေကို နှုတ်သီးဖြင့်လည်းကောင်း၊ အတောင်ဖြင့်လည်းကောင်းဆောင်၍ မီးရှူးထက်သို့လောင်းခု ရှိက်ခဲ့ မီးကိုပြုမီးစေ၏။

ရွာသားကလည်း စွန်ငယ်နှင့်တကွ ဝန်လိုင်ကိုပါ စားအံ့ဟုသက်၍ တစ်ဖန် မီးရှူးနှင့်တက်ပြန်၏။ ဝန်လိုင်လည်း ပြီမီးစေပြန်၏။ ဤနည်းဖြင့် အကြိမ်ကြိမ် ပြီမီးစေရာ သန်းခေါင်အချိန်သို့ရောက်လာလေ၏။ ဝန်လိုင်သည် အကြောင်းမီးကို ကြားရသော လိပ်ကြီး၏သားငယ်က ဖော်အတွက်မိမိကူညီလိုကြောင်း ပြောသောလည်းလိပ်ကြီးကိုယ်တိုင် လိုက်လာပြီးလျှင် ညွှန်တွင်လူး၍ မော်တို့ကိုယူင်လာလျက် မီးဖို့တွင်းသို့ ဝင်ရောက်ထိုးဖျက် မီးကိုပြုမီးစေလေ၏။

ရွာသားတို့လည်း ငှက်ငယ်တို့ကို အသိမှုအံ့နည်း။ လိပ်ကိုစားအံ့ဟု လိပ်ကို ဖမ်းဆီးနွယ်ဖြင့်ဖွံ့နောင်၍ လိုင့်ကြရာ မလိမ့်နိုင်ဘဲ လိပ်ကြီးငင်ရာ ရေသိပါရောက်နစ်မွန်းသဖြင့် လိပ်ကိုလွှာတ်၍ တက်ခဲ့ကြရ၏။ ဤသို့အားဖြင့် အရှုက်တက်ဆဲ အချိန်သို့ရောက်လေ၏။ ရွာသားတို့လည်း တစ်ဖန် ငှက်တို့ကိုယ်စုံစုံစေစားအံ့ဟု

ဆိုကြပွန်သည်ကို စွန်မကြားသော ခြေသံမင်းထံသို့ စေလိုက်ပြန်၏။ ခြေသံမင်းလိုက်လာသော အခါးကား ရွှာသားတို့သည် ဆောက်တည်ရာမရ ကြောက်လန့်တကြား ဦးတည့်ရာသို့ပြီးကြလေ၏။

ခြေသံ၊ ဝန်လို့၊ စွန်တို့ ဆုံးမိကြသောအခါ အဖြစ်အပျက်တွေ့ကို ပြန်ပြောကြလျက် ခြေသံမင်းက မိတ်ဆွဲကောင်းရှိရခြင်း၏ အကျိုးသည် မျက်မြင်ပိုင်ပြုဖြစ်ကြောင်း၊ သို့ကြောင့်အဆွဲခင်ပွန်းမပျက် တိုးတက် ကြင်နာပေါင်းသင်းရာ၏ဟု ကောင်းစွာဟောပြ ဆုံးမလေသတည်း။

ခက်ဆစ်အဖွင့်

- | | |
|------------------|--|
| ၁။ ဝန်လိုင်က | = သစ်ပင်မြင်များပေါ်တွင် အသိကိုဖွံ့ဖြိုးနေတတ်၍ ပါး၊ ရေမြှေ စသည်တို့၊ စားသာ လင်းယဉ်နှင့်တစ်မျိုး။ |
| ၂။ ထိမ်ပင် | = အစွဲတွင် တောင်ပံ့သဖွယ် ဒလက်ပါရှိသော သစ်ပင်ကြီးတစ်မျိုး။ |
| ၃။ မီးထည့် | = မီးတောက်ရရှိအောင် လောင်စာတို့ကို စုအုံ၍ မီးပျိုးသည်။ |
| ၄။ မီးရျှေး | = အလင်းရောင်ရရန်အတွက်လောင်စာကို ထိပ်ဖျားတွင် ထည့်သွင်းတပ်ဆင်၍ မီးထွန်းညီရသောတိုင်။ |
| ၅။ မူး | = ရေသေအပြင်၍ အညီတက်၍ ပေါက်သော အပင်တစ်မျိုး။ |
| ၆။ အရှုံးတက် | = နောက်အလင်းရောင် ထွက်ပေါ်သည့်အခါး။ |
| ၇။ ဆောက်တည်ရာမရ | = မတည်ပြုမဲ့၊ ခိုင်ခုံစွာထိန်းသိမ်း စောင့်ရွောက်ခြင်း မပြုနိုင်ဘဲ ဖြစ်သည်။ |
| ၈။ ဦးတည်ရာ | = ရောက်မိရောက်ရာ။ |
| ၉။ မျက်မြင်ပိုင် | = ကိုယ်တိုင်ကြုံတွေ့ သိမြင်ရသောအားဖြင့်။ |

ဟသာတိုးသောင်းနှင့် ပင့်ကူ

ရွှေးသောအခါ စီတ္ထကုဋ္ဌတောင် ရတနာရွှေဂျာ၌ ရွှေဟသာ ကိုးသောင်းတို့သည်နေကြကုန်၏။ ထိုဟသာတို့သည် မိုးအခါ၌ ပြင်ပ ပြင်လွင်သို့ မထွက်ကြကုန်၏။ ထွက်လွင် အတောင်တို့ကို မိုးရေစွတ်သဖြင့် ကောင်းစွာမပုံနိုင်ဘဲ သမုဒ္ဒရာ၌သာကျ၍ ပျက်စီးကြကုန်၏။ သို့ကြောင့် မိုးလေးလစာသလေးနှင့် စသည်တို့ကို သို့မှုးထားလေ့ရှိကြကုန်၏။

တစ်ခါသော် ရထားလျည်းဘီးမျှရှိသော ပင့်ကူကြီးသည် ထိုဂုဏ်၌ တစ်လလွင် နွားချည်ကြီးပမာဏ ရှိသော အမြေးချည်မျှင် တစ်ခုစွဲ့၏။ ဟသာတို့သည် ထိုချည်မျှင်ကို ဟောက်ဖျက်ရန် ဟသာပို့ကြတစ်ကောင်အား နှစ်စုသောအစာကိုပေး၍ထား၏။ မိုးလေးလလွန်သော် ထိုဟသာပို့သည် ရွှေးဆုံးကနေ၍ ချည်မျှင်တို့ကို ဖျက်ဟောက်လေ၏။ ဟသာတို့လည်းဘေးမှ လွတ်ကုန်၏။

နောက်တစ်နှစ်ကား မိုးသည် လေးလနှင့်မစဲဘဲ ဝါးလရွာ၍ အစာကုန်သော် ပိမိတို့ဥက္ကာပြန်၍ စားကြကုန်၏။ ဥက္ကာပြန်သော် ဟသာဝယ်တို့တို့၊ နောက် ဟသာအို့တို့ကို အစဉ်အတိုင်းစားကြလေ၏။

မိုးဝါးလရွာပြီး၍ စဲသောအခါ အစာနှစ်စုရသော ဟသာပို့သည် ရွှေးကကဲ့သို့ ခည်မျှင်တို့ကိုဖျက်ဟောက်ရာ အက်တူသားကိုစား၍ အားမရှိသည်နှင့် လေးမျှင်ကိုသာဖြတ်နိုင်၍ ကျွန်တစ်မျှင်တွင် ပြု၍နေလေ၏။

ထိုအခါ ပင့်ကူသည်ဟသာတို့ကို အလွယ်ဖြင့်ဖမ်းယူစားသောက် ရွှေဟသာတစ်မျိုးလုံး ပျက်စီးရလေ သတည်း။

ဓက်ဆစ်အဖွင့်

- | | |
|-----------------|--|
| ၁။ ပြင်ပြင်လွင် | = အခြားတစ်ပါးသောအရပ်။ |
| ၂။ သို့မှုး | = နောင်တစ်ချိန်တွင် အသုံးပြု လွယ်ကူ ရစေရန်ပစ္စည်းတစ်စုံ တစ်ရာ၊ အတတ်ပညာ တစ်စုံတစ်ရာ စသည်ကို စုဆောင်းသိမ်းဆည်းသည်။ |
| ၃။ ပမာဏ | = အတိုင်းအရှည်း အရွယ်အစား။ |
| ၄။ အက်တူသား | = မျိုးရှိုးဘတ် အလုပ်အကိုင် စသည်တူသူး။ |